

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ပေါ်ပေါက်လာသည့်
အခွန်ငွေများပေးဆောင်ရန် အကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

၁။ အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့စဉ်က တန်ဖိုးလျော့နည်းကြေညာခြင်း၊ နှုန်းထားများလျော့နည်းကြေညာခြင်း၊ ပင်ရင်းနှိုင်ငံမှားယွင်းကြေညာခြင်း စသော မှားယွင်းသည့်ကိစ္စရပ်များအတွက် လူကြီးမင်း၏ -----လုပ်ငန်းက ထပ်မံပေးဆောင်ရန် အခွန်များ ပေါ်ပေါက်ခဲ့ပါသည်။

၂။ လူကြီးမင်း၏ ----- လုပ်ငန်းက ----- အခွန်ကာလအတွက် အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ပေါ်ပေါက်လာသည့် ပေးဆောင်ရမည့်အခွန်ငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- | | | | | |
|-----|----------------------|---|-------|------|
| (က) | ဝင်ငွေခွန် | - | ----- | ကျပ် |
| (ခ) | ကုန်သွယ်လုပ်ငန်းခွန် | - | ----- | ကျပ် |
| (ဂ) | အထူးကုန်စည်ခွန် | - | ----- | ကျပ် |

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေကို ပူးတွဲပါချလန်ဖြင့် -----မြို့ရှိ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ()၊ MD -----သို့ဖြစ်စေ၊ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ဖြစ်စေ (- -) ရက်နေ့ နောက်ဆုံးထားပေးဆောင်ရန် အကြောင်းကြားပါသည်။

၄။ လူကြီးမင်းသည် အခွန်ပေးဆောင်ရန် သတ်မှတ်သည့်ရက်အတွင်း အခွန်ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်းခံရဖွယ်ရှိပါ၍ မပျက်ကွက်ပေးဆောင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်။



ရုံးတံဆိပ်

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
----- ရုံး

မိတ္တူကို

ရုံးလက်ခံ